

ရှင်ပြနားသ အလှုပေါ်မက်လာဆိုင်ရာ သီမှတ်ဖွံ့ဖြိုးပေါ်ဟာရများ

ဝင်းဝင်းခိုင်^{*}

ခာတာမ်းအကျဉ်း

ဤစာတမ်းသည် ထေရဂါဒ္ဓဘာသာဝင်တို့၏ ရှင်ပြနားသ အလှုပေါ်မက်လာဆိုင်ရာ သီမှတ်ဖွံ့ဖြိုးပေါ်ဟာရများကို လူမှုအေသိယဉ်ထောင့်မှ လေ့လာတင်ပြထားခြင်းဖြစ်သည်။ ရေးယင်ကရှင်ပြပုံမှာ ဆရာတော်ထံတွင် သက်နှစ်းတောင်းချုပ်ဆိုပြီး သက်နှစ်းတောင်း၊ ဆံချာသက်နှစ်းဝေါပ်ပေးပါသည်။ ထိရိုးရှင်းသောရှင်ပြပုံမှုစု၍ ယခုအောင်တွင် အဆောင်အထောင်၊ အခမ်းအနား၊ အတီးအမှတ်များ၊ အကျေးအမွေးစည်းခံမှုများ ချဲ့ထွင်အလှုပြုလာကြပါသည်။ ဤသို့သောရှင်ပြနားသ အလှုပေါ်မက်လာဆိုင်ရာ သီမှတ်ဖွံ့ဖြိုးပေါ်ဟာရများကို တင်ပြရာတွင်အလှုပုံမှုများကို အလေ့လာခံအဖြစ်အသုံးပြုရပါသည်။ အလှုပုံမှုများတွင် ကိုယ်တိုင်တွေ့ကြုပါဝင်ခြင်း၊ အခြားသူများအား တွေ့ခုံမေးမြန်းခွေးနေးခြင်းဖြင့် အချက်အလက်များကို စုဆောင်းပါသည်။ စုဆောင်းရရှိသော ဝေါဟာရများကို အလှုပြည့်ခံသည့်နေရာတွင်သုံးသော ဝေါဟာရများ၊ အကေးအမွေး စည့်ခံခြင်း ဆိုင်ရာ ဝေါဟာရများ၊ ရှင်လောင်းလှည့်ခြင်းဆိုင်ရာ ဝေါဟာရများ၊ ဘိသိက်မြောက်ခြင်းဆိုင်ရာ ဝေါဟာရများ၊ ရှင်မည့်ခံခွဲဆိုင်ရာ ဝေါဟာရများနှင့် အထွေထွေဝေါဟာရများ ဟူ၍ခြေခြား တင်ပြထား ပါသည်။ အခေါ်ဝေါဟာရများ တိုးဖွားလာကြောင်းကို ဗဟိုသုတဖြစ်ဖွံ့ဖြိုးပါသူ့ အလှုပြုရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

သော့ချက်ဝေါဟာရများ - အလှုပြုရှင်ပြု၊ နားသ၊ မောင်ရှင်လောင်း၊ ရေစက်ချုံ။

နိဒါန်း

ထေရဂါဒ္ဓဘာသာဝင်တို့သည် သာသနူအမွှေကိုခံယူရန် သား၊ မြေး၊ မြစ်တို့ကိုရှင်ပြပြီး သမီး၊ မြေး၊ မြစ်တို့ကို နားထွင်းမက်လာ ပြုလုပ်ပေးကြပါသည်။ မြတ်စွာဘုရားရှင်လက်ထက် ကပင်သားတော်ရာဟုလာကို သာသနူအမွှေသာမဏေ ဝတ်ပေးခဲ့ပါသည်။ ထို့နောက်အသောကမင်းလက်ထက်တွင် ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်းရှစ်သောင်း လေးထောင်နှင့် လမ်းဖောက်၊ တံတားဆောက်စသည့် အမှုကစွာတို့ပြုလုပ်ခဲ့ပါသည်။ ထို့သို့သောလုပ်ဆောင်ချက်များဖြင့် “သာသနူအမွှေကို ခံထိုက်သူ”ဟု မှတ်တမ်းတင်ပြီး ရှင်မဟာမောဂါလီ ပုဂ္ဂိုလ်သုမထောရ်အား မေးမြန်းရာ မိမိရင်နှစ်သည်းချာ သားသမီးတို့ကို ရဟန်းပြုသူများသာ သာသနူအမွှေခံထိုက်သည်ဟု လမ်းညွှန်ပါသည်။ သို့ကြောင့် “သီရိဓမ္မသောကမင်းကြီးသည် အီမာရှေ့မင်းလောင်းလျာ သားတော်မဟိန္ဒာအား သူ့ဆွဲအလောက် ရဟန်းပြုခွင့်ပေးခြင်းဖြင့်လည်းကောင်း သာသနူအမွှေကိုခံယူတော်မူခဲ့”ပါသည်။ ရှင်ပြနားသအလှုပေါ်မက်လာများသည် ရေးအစဉ်အဆက်မှ ယနေ့တိုင်တည်မြှေနေ့ခဲ့ပါသည်။ ရှင်ပြနားသအလှုပေါ်မက်လာကျင်းပပုံမှာ တစ်နယ်နှင့် တစ်နယ်မတူညြာကြပါ။ ယနေ့အောင်တွင် ရှင်ပြနားသအလှုပေါ်မက်လာကို အလှုရှင်တို့တော်နှင့်လျှင် တော်နှင့်သလောက် ချဲ့ထွင်လှုပြုလာကြပါသည်။ ယခုတင်ပြသည့် သူတေသန စာတမ်းမှာ မန္တာလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စွဲကိုင်မြို့နယ်နှင့် ငှါးအနီးဝန်းကျင် ကျေးဇူးများ၏

* ဒေါက်တာ တွဲဖက်ပါမောက္ဍ၊ မြန်မာစွာဘန်၊ ကျိုးတံ့တူးသို့လ်။

° ဂိသုတာဘိဝံသ၊ အသူ့၏၊ ၂၀၁၁၊ ၆။

၂ အောင်သိန်း၊ ဆင်ဖြူကျွန်း၊ ၂၀၀၉၊ ၁၉၀-၁၉၁။

အလှူပြုပုံကို လေ့လာ၍တင်ပြထားသော ဝါဟာရများဖြစ်ပါသည်။ ထိုသို့တင်ပြခြင်းဖြင့် ရှင်ပြနားသ အလှူတော်မင်္ဂလာဆိုင်ရာ ဝါဟာရများကို ဗဟိုသုတဖြစ်ဖွယ် သိရှိစေမည့်ဖြစ်ပါသည်။

လူမှုဒေသီယ

ဒေသီယတွင် “ဒေသအလိုက် ကွဲပြားသည့် ဒေသဒေသီယ၊ လူမှုအခြေအနေအလိုက် ကွဲပြားသည့် လူမှုဒေသီယ”^၁ ဟူ၍ အခိုကအမျိုးအစား နှစ်ရပ်ရှိသည်။ ထိုပြင် အချိန်ကာလအလိုက် ကွဲပြားသည့် ကာလဒေသီယ၊ လူတစ်ဦးချင်းစီ၏ ပုဂ္ဂလအလေ့အလိုက် ကွဲပြားသည့်ပုဂ္ဂလဒေသီယ၊ လူတစ်ဦးတည်း ကပင် လူမှုအခြေအနေအမျိုးမျိုးအလိုက် ကွဲပြားသည့် ပုဂ္ဂလဟန်တို့သည့်လည်း ဘာသာစကားတစ်ခု၏ အသွင်ကွဲများ ဖြစ်ပါသည်။

လူမှုဒေသီယဟူသည် “လူမှုအခြေအနေအရပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော ဘာသာစကား အသွင် ကွဲ”^၂ကို ခေါ်ပါသည်။ “လူမှုအခြေအနေအရပ်ရပ်နှင့်ဆိုင်သည့် အမျိုးမျိုးသော အကြောင်းခံများကြောင့် လည်း လူမှုဒေသီယများ ဖြစ်ပေါ်နိုင်သည်”^၃။ လူမှုဆိုင်ရာ အကြောင်းရင်းခံများမှ ယဉ်ကျေးမှုနောက်ခံနှင့် ဘာသာရေးတို့ကြောင့် လူမှုဒေသီယများ ဖြစ်ပေါ်လာပါသည်။

၁။ အလှူဒေသီယနှင့်ရာတွင် သုံးသော ဝါဟာရများ

တေးဂီတစက်

တေးဂီတစက်ဟူသည် တေး-“သီချင်း”နှင့် ဂီတ-“သီချင်း(ပါ၊ ဂီတ)”^၄ဟူသောဝါဟာရနှစ်ခုကို အက်လိပ်စကားစက်(Machine) ဖြင့်ပေါင်းထားခြင်း ဖြစ်သည်။ အသံချွဲစက်ဟူလည်း ခေါ်သည်။ Sound Boxes များနှင့်ချိတ်၍ တေးသီချင်းများဖွင့်သောစက် ဖြစ်ပါသည်။ အလှူ^၅ကြီးမတိုင်ခင် တရားပွဲနေ့ မနက်ခင်းတွင်ရောက်ရှိပြီး အလှူရောစက်ချာ၊ ရှင်မည်ခံပွဲ ပြီးသည်အထိဖွင့်၍ အညွှန်ခံပေးပါသည်။

ပန္းကိုရိုက်

ပန္းကိုသည် “အဆောက်အအုံဆောက်လုပ်မည့် မြေနေရာ၌ ဦးစွာဖိုက်သော ငါတ်(မွန်၊ တွေက်)”^၆ ဖြစ်သည်။ ထို့ကြောင့် ပန္းကိုရိုက်ဟူသည် မဏ္ဍာပ်ဆောက်လုပ်မည့်နေရာ သတ်မှတ်ခြင်း ဖြစ်ပါသည်။ အလှူရက်နှင့် မဏ္ဍာပ်ဆောက်လုပ်မည့်ရက် ရေးပြီးနောက် မဏ္ဍာပ်နေရာသတ်မှတ်ကြသည်။ မဏ္ဍာပ် ဆောက်ရန်မည်သည့်အချိန်၊ မည်သည့်နေ့သားက မည်သည့်အရပ်တွင် နေရမည်ဟူ၍ချေယ်ပြီး ကြိုးတန်းကာ တစ်ဖက်ချွှန် ဝါးတံ့ခွဲးများ ရိုက်၍ နေရာမှတ်ပါသည်။

ဘုရားခန်း

“သစ္ာလေးပါးကို အလိုလိုသီသည့် ပုဂ္ဂိုလ်မြတ်။ ဘုရားဆင်းတုတော်၊ စေတီ၊ ပုထိုးစသည်”^၇ တို့ကိုဘုရားဟု ခေါ်ဆိုသည်။ ထို့ကြောင့် ဘုရားခန်းဟူသည် အလှူမဏ္ဍာပ်အတွင်းတွင် ဘုရားအား ပူဇော်ထားရှိသည့်နေရာဖြစ်ပါသည်။ သစ်သားခုံစင် အမြင့်ကလေးပေါ်တွင် ဘုရားပန်းအစိုး ပန်းအခြောက်

^၁ အောင်မြင့်ဦး၊ ဒေါက်တာ၊ ၂၀၀၃၊ ၃၆။

^၂ -ယင်း-၊ ၄၁။

^၃ -ယင်း။

^၄ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၁၄၇။

^၅ -ယင်း-၊ ၇၆။

^၆ -ယင်း-၊ ၂၂၅။

^၇ -ယင်း-၊ ၂၅၇။

အိုးများ၊ ပန်းဖလားများ၊ ရောင်စုံမီးကြီး လေးများ၊ သစ်သီးမျိုးစုံ၊ ဆွမ်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ပါသည်။ မဏ္ဍာပ်၏ အရှေ့ဘက်ခြမ်း(သို့မဟုတ်) တောင်ဘက်ခြမ်း ခေါင်းရင်းပိုင်းတွင် ထားလေ့ရှိပါသည်။

မဏ္ဍာပ်

မဏ္ဍာပ်သည် “(ပါဋ္ဌီ) မဏ္ဍာပ”^၁မှ ဆင်းသက်လာပြီး “လူအများစုဝေးရာ၌ နေပူကိုကာကွယ်ရန် ဆောက်လုပ်ထားသော အဆောက်အအုံ”^၂ဖြစ်သည်။ ရင်ပြုနားသ အလှူတော် မဂ်လာပွဲသို့ ကြွရောက်လာ သော ဧည့်ပရသတ်များအား ဖြည့်ခံရာနေရာဖြစ်ပါသည်။

ရှင်လောင်းစင်

ရှင်လောင်းသည် “ရှင်ပြုမည့်ဆဲဆဲ သူငယ်”^၃ ဖြစ်သည်။ စင်သည် “တင်ရန်၊ တက်ရန် ခပ်မြင့်မြင့် ပြုလုပ်ထားသော အပြင်အပြန့်”^၄ ဖြစ်သည်။ ရှင်လောင်းစင်မှာ မဏ္ဍာပ်အတွင်း မောင်ရှင်လောင်းနှင့် နားဖောက်သည်များထိုင်ရန် ပြုလုပ်ထားသောနေရာဖြစ်ပါသည်။ မဏ္ဍာပ်၏အရှေ့ဘက်(သို့မဟုတ်) တောင်ဘက်တွင်သစ်သားဖြင့် နှစ်ထပ်စင်ပြုလုပ်ထားပြီး ဖဲရောင်စုံလိုက်ကာများချထားပါသည်။ နောက်ခံ တွင် အလှူဒါယကာ၊ အလှူဒါယိကာမတို့၏အမည် စာလုံးများကို ပုံဖော်ဆေးခြယ်ကာကပ် ထားပါသည်။

လူရန်ပစ္စည်း

လူရှုကြီ “ပေးကမ်းသည်။ ဒါနပြုသည်”^၅ ဟု ဖွင့်ဆိုထားသည်။ ပစ္စည်းသည် “အသုံးအဆောင် အရာဝတ္ထု”^၆ ဖြစ်သည်။ ထိုကြောင့် လူရန်ပစ္စည်းမှာ အလှူတွင် ပင့်ဖိတ် ထားသော သံယာတော်များအား လူဒါန်းရန် ပစ္စည်း၊ ဝတ္ထုတို့ဖြစ်ပါသည်။ ပိုက်ဆံကိုယပ်တောင်တွင် ခေါက်ကပ်ထားသော ငွေယပ် တောင်များ၊ ငွေကြာပွင့်ကြာခိုင်များ စသည်တို့ပြုလုပ်၍ အလှူဝတ္ထုငွေများလှုကြပါသည်။ အလှူရှင် တို့၏ ငွေကြေးတတ်နိုင်သည့်အပေါ် မူတည်၍ သက်နှုံးပရိက္ခရာ(ရ)ပါးစုံ၊ ဆန်အိတ်၊ ဆီပုံး၊ ဆောင်၊ ဆပ်ပြာ စသည်ဖြင့် လှုကြ ပါသည်။ အလှူပစ္စည်းများကို ဘုရားခနီးအနီး မဏ္ဍာပ်အတွင်း ထားပါသည်။ အချို့ကလည်း အလှူပစ္စည်းများကို ပအေသာပင် သီးကြပါသည်။

သံယာစင်

အလှူမဏ္ဍာပ်အတွင်း သံယာတော်များထိုင်ရန် ပြုလုပ်ထားသောစင်ဖြစ်ပါသည်။ အလှူတွင် ပင့်ဖိတ်ထားသော သံယာတော်များထိုင်ရန် သစ်သားပြားခင်း၍ ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ယခုအခါ မဏ္ဍာပ်အတွင်း သံယာစင်များ မထားတော့ဘဲ ရေစက်ချတရားနာချိန်တွင်မှ တန်းလျားများ၊ ကုလားထိုင်များ တန်းစီချထားပါသည်။

^၁ ထွန်းမြင့်၊ ဦး၊ ၂၀၁၆၊ ၂၅၈။
၂ -ယင်း-။

^၃ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၃၂၂။

^၄ -ယင်း-၊ ၁၀၆။

^၅ -ယင်း-၊ ၃၄၉။

^၆ -ယင်း-၊ ၂၂၃။

အလျော့အည်ခံဆိုင်း

အလျောကို “ပေးကမ်းစွန်းကြုံခြင်း။ ရဟန်းခံ၊ ရှင်ပြုစသည့် မဂ်လာအခမ်းအနား”^၁ဟု ဖွင့်ဆိုထားသည်။ ဆိုင်းသည် “ကြေး၊ သားရေး၊ လေ၊ လက်ချပ် တူရိယာများပါဝင်သော အတီးအမှတ် ထိုင်း”^၂ဖြစ်သည်။ ထို့ကြောင့်အလျော့အည်ခံဆိုင်းမှာ အလျော့ခွဲသို့၊ ကြွေရောက်လာသော ဧည့်ပရိသတ်အား ဧည့်ခံသည် မြန်မာဆိုင်းရိုင်း ဖြစ်ပါသည်။ မှန်စီရွှေချေထားသော ဆိုင်းရိုင်းကြေး၊ ကြေးရိုင်း၊ မောင်းရိုင်း၊ ပတ်မချောင်းလင်းကွင်းအုပ်စုတိုး၊ နှု၊ ဝါးလက်ချပ်၊ စည်းနှင့်ဗြာက်ဟူသည့် တူရိယာစုတီးမှုတ်ခြင်းဖြစ်ပါသည်။ ဧည့်ခံဆိုင်းသည် အလျော်ဝင်နေ့သွင် ခေတ်လူငယ်အကြိုက် ဆိုင်းတီးဓည့်ခံပြီး နောက်ပိုင်းတွင် လူကြီးများ အကြိုက် ဗလာဆိုင်းဖြင့်ဧည့်ခံပါသည်။ အလျော့ကြေးနေ့၊ နံနက်ပိုင်းတွင်လည်း ဧည့်ခံပြီးနေ့လယ်ပိုင်းတွင် ဘိသိက်နှင့်တဲ့၍ ဧည့်ခံပါသည်။

၂။ အကျွေးအမွေးဧည့်ခံခြင်းဆိုင်ရာ ဝေါဟာရများ

ကုလားပန်ပုံ

ကုလားပန်သည် “(ဆင်ခေါင်းသဏ္ဌာန်) အညီရောင် အစေ့ခွဲပါသော သီးတောင့်များသီးသည့် ပဲပင်တစ်မျိုး”^၃ ဖြစ်သည်။ ကုလားပန်ပုံကို ပဲကြော်၊ ပဲနှပ်ဟုလည်းခေါ်ပါသည်။ ကုလားပကိုနှုံးအိန္ဒာအောင်ပြတ်၍ ကြက်သွန်နှီး၊ ကြက်သွန်ဖြူး၊ ဂျင်းနှင့်ဆီသတ်၍ ပြန်နှပ်ထားခြင်းဖြစ်ပါသည်။ အလျော့ခွဲတိုင်းလိုလိုပင် ကျွေးမွေးပါသည်။

ငရှတ်သီးကြော်

ငရှတ်သည် “ပုစပ်သော အသီးတောင့်သီးသည့် အပင်ငယ်တစ်မျိုး”^၄ ဖြစ်သည်။ ငရှတ်သီးကြော်သည် ထိုငရှတ်ပင်မှုရရှိသော ငရှတ်သီးခြောက်အမှန်းကို ကြက်သွန်နှီး၊ ငါးပိအနည်းငယ်တို့ဖြင့်ကြော်ထားခြင်းဖြစ်ပါသည်။

ငါးခြောက်ချက်

ငါးခြောက်သည် “ခွဲစိတ်၍ ဆားနယ်ကာ အခြောက်လှန်းထားသောငါး”^၅ ဖြစ်သည်။ ငါးခြောက်ချက်မှာ စိန်ငါးရောင် ငါးခြောက်အမျိုးအစားကိုရွေး၍ အတုံးလိုက်ချက်ခြင်း ဖြစ်ပါသည်။ ငါးခြောက်ပြား၏ အလယ်ရိုးကိုဖယ်၍ အသားအတုံးများကို အင်နှုတ်၊ ဆီနှင့်ကြော်ပြီးမှ ကြက်သွန်နှီး၊ နှီးဆီ၊ နှီးစိမ်း၊ မြေပဲဆံ၊ ဒီန်ခဲနှင့်ရော၍ ချက်ကြသည်လည်းရှုပါသည်။

ငါးပေါင်း

ငါးသည် “ပါးဟက်ရှိ၍ များသောအားဖြင့် အကြေးခံဖုံးအုပ်နေပြီးလျှင် ရေယက်ဖြင့်သွားလာသောကျောရှိုးပါ ရေနေသွေးအေးသတ္တဝါ”^၆ ဖြစ်သည်။ ထိုငါးကို စားသုံးနိုင်ရန် ပေါင်းထားသောဟင်းမှာ ငါးပေါင်း ဖြစ်ပါသည်။ ငါးကြင်းဖြူး(သို့မဟုတ်) ငါးအုံတုံးကို လက်လေးလုံးခန့်၊ လက်လေးလုံးသာသာ အတုံးကြီးကြီးတုံး၍ ဆန်း၊ ဆား၊ အချို့မှန်း၊ သံပုရာရည်၊ ရှားလကာရည်၊ ဂျင်း၊ ကြက်သွန်ဖြူးတို့ဖြင့်

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၄၂၃။

^၂ -ယင်း-၊ ၁၂၇။

^၃ -ယင်း-၊ ၉။

^၄ -ယင်း-၊ ၈၂။

^၅ -ယင်း-၊ ၈၂။

^၆ -ယင်း-။

နယ်ထားပြီး ဒန်အိုးအကြီးကြီးတွင်အောက်မှ စပါးလင်များခံကာရေထည့်ပြီး ငါးရီးနှီးသည်အထိပေါင်းခြင်း ဖြစ်ပါသည်။

ဉာဏ်း

ဉာဏ်း “နေဝင်မှ နေထွက်ထိအချိန်”^၁ဟု ဖွင့်ဆိုထားသည်။ ဉာဏ်းမှာ အလှူကြီး နေ့မတိုင်ခင် ရှင်လောင်းလည့်သည် အလှူဝင်နေ့နေ့တွင် ကျွေးမွေးနည့်ခံသော ထမင်းဟင်း ဖြစ်ပါသည်။ ပဲဟင်းချို့ အချို့၊ ငရာတ်သီးကြော်တို့ဖြင့် ကျွေးမွေးပါသည်။ ငွေကြေးတတ်နိုင်သော အလှူရှင်များမှာ ဉာဏ်းတွင် ပုံစံနှင့်ခြောက်၊ ငါးခြောက်များပါ ချက်ကျွေးကြပါသည်။ အချို့ကျောက်ဖရံသီးနှင့် ဝက်သား၊ ဝက်ရိုးများ ရောကျို့၍ သားဖြမ်းဟင်းလည်း ကျွေးပါသည်။

ထမင်းစားလက်မှတ်

ထမင်းသည် “ဆန်ကို ချက်ထားသည့်စားဖွယ်”^၂ ဖြစ်ပါသည်။ လက်မှတ်သည် “တစ်စုံတစ်ခုသော အခွင့်အရေးရှိကြောင်း အသီအမှတ်ပြုသည့် စက္း။” ကတ်ပြားစသည်^၃တို့ ဖြစ်ပါသည်။ ထိုကြောင့် ထမင်းစားလက်မှတ်မှာ အလှူလာသည့် ဓည့်သည်များအား မထွေ့ပ် ပေါက်တွင် ကမ်းလိုက်သောလက်မှတ် ဖြစ်ပါသည်။ ထမင်းစားလက်မှတ်ကို ပန်းရောင်၊ အပြာ ရောင်၊ အစိမ်းရောင်၊ အဝါရောင် စသည်ဖြင့် အရောင်များ ခွဲခြားထားပါသည်။ မထွေ့ပ်အတွင်းမှ ဓည့်သည်များအား “ပန်းရောင်လက်မှတ် ကိုင်ဆောင် ထားသများ၊ ထမင်းစားကြွေရန် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ”^၄ဟူ၍ တာဝန်ယူထားသူတစ်ဦးမှ ပန်းရောင် ယပ်တောင်လေးကို ကင်မြှောက်ပြီး ထမင်းစားဖိတ်ပါသည်။ ထိုအခါမှ ပန်းရောင်လက်မှတ်ကိုင်ထားသူများက အသင့်ပြင်ထားသော ထမင်းရုံတွင်ဝင်စားကြပါသည်။ နောက်တစ်ကြိမ် အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်စသည်ဖြင့် ထမင်းရုံများသို့ဖိတ်၍ ကျွေးမွေးကြပါသည်။ ထမင်းရုံမဆန်၍ မစားရသည့် သူလည်းမရှိ၊ နောက်မှရောက်ပြီး အရင်စားရတာမျိုးလည်းမဟုတ်၊ အလှည့်ကျကွေးမွေးဓည့်ခံပါသည်။

ထမင်းရုံ

ရှင်ပြုနားသအလှူတော် မဂ်လာပွဲသို့လာသော ဓည့်သည်များအား ကျွေးမွေးရန်နေရာဖြစ်ပါသည်။ ကျွေးစွာများမှ ထမင်းရုံများကို စားပွဲ၊ ထိုင်ခုံများချထားပြီး ကေးဘက်များတွင် ဝါးလုံးများ၊ ရာမေတ်ကွက်များဖြင့် ကာတန်းထားပါသည်။ မိမိရပ်ကွက်၊ ကျွေးစွာမှထမင်းရုံများအပြင် အခြားရပ်ကွက်၊ ကျွေးစွာများမှ ထမင်းရုံများကို ငှားရမ်းရပါသည်။

ပလောချက်

ပုံစံနှင့်ခြောက်ကို ကြက်သွန်နိုင်နှင့် ချက်ထားသောဟင်း ဖြစ်ပါသည်။ အလှူရှင်တို့ တတ်နိုင်သည့် အပေါ် မူတည်၍ ပုံစံနှင့်ခြောက်အကောင် အကြီးအသေးအလိုက်ဝယ်၍ အငန်ရည်နှုတ်ပြီး ကြက်သွန်နိုင်နှင့် ချက်ထားခြင်း ဖြစ်ပါသည်။ ပုံစံနှင့်ခြောက်ကို ပလောချက်ဟု ပလောကွေးဟု ပြောကြပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၁၃၆။

^၂ ထုတ်း၊ ၁၆၅။

^၃ ထုတ်း၊ ၃၃၈။

ပဲဟင်းချို့

ပဲသည် “အသီးအစွေစားရသော အသီးတောင့်သီးသည့် အပင်မျိုး”^၁ ဖြစ်သည်။ ပဲဟင်း ချို့မှာ ကုလားပဲကိုပြတ်ကာ ထောင်းခေါ်ရရှိသော အနှစ်ကိုဟင်းရည်ချက်ခြင်း ဖြစ်ပါသည်။ အလှူပဲဟင်းကို သံဒယ်၊ သတ္တုဒယ်ကြီးများနှင့် ချက်ကြပါသည်။

မှန်ရောင်ဟင်းချို့

မှန်ကို “ကြည်လင်သော ဖန်သားအချပ်”^၂ဟု ဖွင့်ဆထားသည်။ ထို့ကြောင့် မှန်ရောင်ဟင်းချို့မှာ ကြည်လင်နေသည့် ဟင်းချို့ရည်ဖြစ်ပါသည်။ ဂျင်း၊ ကြက်သွန်ဖြူ။ ကြက်သွန်နှီး၊ ခရမ်းချဉ်သီး၊ ဆား၊ အချို့မှုန်း၊ တရာတ်နံနံတို့နှင့်သာ ချက်ထားခြင်း ဖြစ်ပါသည်။

ရုပြန်

ရုကို “အဆောက်အအုံ”^၃ဟု ဖွင့်ဆိုထားသည်။ ထို့ကြောင့် ထမင်းစားသုံးရသော အဆောက်အအုံ ကို ထမင်းရုံဟုခေါ်ပါသည်။ ထိုထမင်းရုံမှ ပြန်ယူလာသော ထမင်းနှင့်ဟင်းများမှာမူ ရုပြန်ဖြစ်ပါသည်။ ထမင်းရုံဘင်းကျွေးပြီး၍ ထမင်းစိုင်းများမှကျေန်သော ထမင်း၊ ဟင်းများကို တူရာစုပြီး အလှူအိမ်သို့ ပြန်ရှိသော ထမင်း၊ ဟင်းများ ဖြစ်ပါသည်။ ဂိုလုံးသည်များကို ရပ်နှီး၊ ရပ်ဝေး၊ ဆွဲမျိုး၊ မိတ်ဆွေ၊ ကူညီလုပ်ကိုင်သူများကို ဝင့်ပေးကြပါသည်။

ဝက်သားဗလာကျွေး

ဝက်ကို “အဆီများ၍ အခေါက်ထူးသော ခြေလေးချောင်း နှို့တိုက်သတ္တဝါတစ်မျိုး”^၄ဟု ဖွင့်ဆိုထားသည်။ ထို့ကြောင့် ဝက်သားဗလာကျွေးဟူသည် ဝက်သားကို အရောအနွေမပါ အချို့ချက်၍ ကျွေးခြင်းဖြစ်ပါသည်။ လူအများစာကျွေးရန် ဒယ်အိုးအကြီးကြီးများနှင့် ချက်သည့် အိုးကြီးနှပ်ချက် ဖြစ်ပါသည်။

ဟင်းလေးချက်

ဟင်းလေးသည် “ဟင်းအမျိုးမျိုးကို အရသာလေးအောင် ရောကျိုထားသောဟင်း၊ ဝက်သားကို သရက်သီးခြောက် စသည်ဖြင့် ရောချက်ထားသောဟင်း”^၅ ဖြစ်သည်။ ဝက်သားကို သရက်သီးခြောက်၊ ဖီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်များ ထည့်ရော၍ ချက်ထားခြင်းဖြစ်ပါသည်။ အရောင်မှာ မည်းတူးတူးဖြစ်ပါသည်။

အချို့ခြွှေ

အချို့ခြွှေသည် “တည်ခင်းထားသောမှန်း၊ သစ်သီးစသည်စားဖွယ်”^၆ ဖြစ်သည်။ အလှူပွဲသို့လာရောက်သော ဓည့်သည်များအား ဓည့်ခံသောမှန်းများဖြစ်ပါသည်။ ရေနွေးကြမ်း၊ လက်ဖက်သုပ်တို့နှင့်အတူဆန်းမကင်း၊ ထိုးမှန်း၊ ကျောက်ကော့၊ ချိုစိုးလုံး၊ နာနတ်ယို့၊ ထမနဲ့စသည်တို့ကို အလှူရှင်တတ်နိုင်သည့်အပေါ် မူတည်၍ လေးမျိုးငါးမျိုး ဓည့်ခံကျွေးမွေးပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၂၁၆။

^၂ -ယင်း-၊ ၂၉၇။

^၃ -ယင်း-၊ ၃၁၈။

^၄ -ယင်း-၊ ၃၆၀။

^၅ -ယင်း-၊ ၃၉၄။

^၆ -ယင်း-၊ ၃၉၉။

အချဉ်သပ်

အချဉ်သပ်ကို ပတီချဉ်(သို့မဟုတ်) သရက်ချဉ်(ဓားပေါက်ချဉ်)ကို ကြက်သွန်နိပါးပါးဖြင့် နယ်၍ သပ်ထားခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရဲ သရက်ချဉ်ကို ငါက်ပျော်များပါ ထည့်သုပ်ပါသည်။

၃။ ရှင်လောင်းလှည့်ခြင်းဆိုင်ရာ ဝေါဘာရများ

ကံဆောင်အိုး

လည်ပင်းသိမ်သော နှုတ်ခမ်းအနားလုံး မြေအိုးအသေး(တာအိုး)တွင် ရေထည့်ထားသော အိုး ဖြစ်ပါသည်။ ကံဆောင်အိုးနှုတ်ခမ်းကို ငါက်ပျော်ဖက်ခေါက်လေးများကို အပ်ချည်နှင့်တွဲသီပြီး ပတ်ထားပါသည်။ အိုးအဝပ်၏မှ စေတိပုံပြုလုပ်ကြပြီး ထားတော်များတပ်ကြပါသည်။ အချို့မှာအိုးပေါ်တွင် စေတိပုံမလုပ်တော့ဘဲ အိုးထဲတွင်ပန်းအစိုး၊ ပန်းအခြောက်များ ထိုးကြပါသည်။ ကံဆောင်အိုးကို “အလုံးစုံသော ကံတို့၏ကုန်ခြင်းကို ပြုတတ်သော မဂ်လေးပါးကိုရခြင်း၏ ပုံ့ဖို့မိတ်ကိုအကြောင်းပြု၍ ကံဆောင်အိုးလေးလုံး”^၁ ပြုလုပ်ကြပါသည်။ အချို့မှာအပျို့များသဖြင့် ကံဆောင်အိုး (၆)လုံး၊ (၈)လုံး ပြုလုပ်ကြပါသည်။

ကွမ်းတောင်

ကွမ်းတောင်သည် “ကွမ်းထည့်သည့် ကလပ်တစ်မျိုး။ ကွမ်းအစ်တင်ထားသော ကလပ်တစ်မျိုး”^၂ ဖြစ်သည်။ သစ်သားကလပ်(သို့မဟုတ်) ရွှေရည်သုတ် သစ်သားကလပ်ပေါ်တွင် ငါက်ပျော်ဖက်ခေါက်လေးများကို အပ်ချည်ကြိုး၊ တဲ့စပ်တို့ဖြင့်တဲ့၍ ပြုလုပ်ထားသော ပစ္စည်းများဖြင့် စုပေါင်းချည်နောင်ထားသောအရာ ဖြစ်ပါသည်။ ကွမ်းတောင်ကို ကလပ်၏အောက်ဆုံးမှ အထက်သို့ဆင်လျှင် ကြာမောက်၊ ကျွေးထောက်ကုံး၊ ကြာလှန်၊ ကြာလှန်အောက်မှ အပေါ်သို့ထောင်၍ နတ်လမ်း(၃)ခု၊ စိန်တောင်အပြား(၃)ခု၊ ကြာလှနပေါ်တွင် ငါက်ပျော်လက်ရှိုးထည့်ပတ်ထားသော စေတီ၊ စေတီဘေးတွင် မူခံပေါက်၊ စေတီပေါ်မှ ကလပ်၊ ကလပ်ပေါ်မှ ဖောင်းရစ်၊ ဖောင်းရစ်ပေါ်မှ ထီးတော်၊ ထီးတော်ပေါ် စိန်ဖူးတပ်ပါသည်။ စိန်ဖူးတော်ကို ခါကြက်ဥနှင့် လုပ်ပါသည်။ ယခင်က ရွှေဖုံးသီးနှံးလုပ်ပါသည်။ ကွမ်းတောင်ကို ကလပ်ပေါ်တွင်မြေစေရန် ရောင်စုံချည်ကြိုးများနှင့် ရှစ်ပတ်ချည်နောင်ရပါသည်။ ထို့နောက်မှ ကွမ်းတောင်ပတ်လည်တွင် ထီးရုံး(၃) ခု၊ ကွမ်းရွက်ငါ်ရပ် (၃)ခု၊ စကားဝါဖူး(၃)ခုနှင့် ပန်းပွင့်များကို ထိုးစုံကြပါသည်။

ကွမ်းတောင်ကိုင်

ကွမ်းတောင်ကိုင်သည် “ရှင်လောင်းလှည့်ရာတွင် ကွမ်းတောင်ကိုကိုင်၍ လိုက်ရသည့်အမျိုးသမီး”^၃ ဖြစ်သည်။ ကွမ်းတောင်ကိုင် အပျို့ရွေးရာတွင် ရပ်ရည်ချောမောပြေပြစ်သူ၊ မိစုံဖစုံရှိသူတို့ကိုရွေးကြရပါသည်။

^၁ အောင်ချိန်၊ သခင်၊ သာယာဝတီ၊ ၁၉၇၈၊ ၃၇၆။

^၂ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၄၃။

^၃ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၄၃။

စည်တော်ကြီး

စည်သည် “သစ်သားခေါင်းပေါက်ဝကို သားရေကြက်၍ တိုးခတ်ရသောတူရိယာ”^၁ ဖြစ်သည်။ စည်တော်ကြီးသည် အလှူလှည့်ရာတွင် စည်တီး၍သဆိကပြ ဖျော်ဖြေသောအဖွဲ့ ဖြစ်ပါသည်။

ဆင်နှင့်လှည့်

ဆင်သည် “နှာမောင်းကို လက်ကဲ့သို့အသုံးပြနိုင်သော အစွယ်ပါသည့် ခြေလေးချောင်း တို့ရွှေ့နှုန်းကြီး”^၂ ဖြစ်သည်။ ဆင်နှင့်လှည့်ဟူသည် မောင်ရှင်လောင်းကို ဆင်ပေါ်တင်လှည့်ခြင်း ဖြစ်ပါသည်။ အလှူလှည့်ရာတွင် ဇွဲကြေးတတ်နိုင်သော အလှူရှင်တို့က ဆင်ငါး၍သားမောင် ရှင်လောင်းအား ဆင်ပေါ်တင်လှည့်ခြင်း ဖြစ်ပါသည်။

တေးဂိုတ်

တေးဂိုတ်သည် တေး-“သီချင်း”နှင့် ဂိုတ်-“သီချင်း(ပါ၊ ဂိုတ်)”^၃ ဟူသော ဝါဘာရန်စုံကို ပေါင်းထားခြင်း ဖြစ်သည်။ အလှူလှည့်ရာတွင် တေးသီချင်းများ သီဆိုဖျော်ဖြေသော အဖွဲ့^၄ ဖြစ်ပါသည်။ ကားဖြင့်လှည့်၍ ကားကိုပတ်ချာလည် တန်ဆာဆင်ထားပါသည်။

တံခွန်လုံးကိုင်

တံခွန်လုံးသည် “အဝတ်ဖြင့် ဝါးလုံးသဏ္ဌာန် လုပ်ထားသောတံခွန်”^၅ ဖြစ်သည်။ အလှူလှည့်ရာတွင် တံခွန်လုံးကိုင်ရသော မိန်းမပျို့လေးများ ဖြစ်ပါသည်။ တံခွန်လုံးကို အဝါရောင်ပိတ်စ (သို့မဟုတ်) ပိုးဖဲ့သားအတွင်းတွင် ဝါးကရွတ်ခွေလေးများခံကာ အလုံးချုပ်ထားပါသည်။ အပြင်ဘက်တွင် ခွဲရောင်၊ အပြာရောင်၊ ပန်းရောင်ကုလားရေစက္ကာနှင့် အပွင့်လေးများ ဖော်ကာကပ်ထားပါသည်။ တံခွန်တိုင်လုံး၏ အစွမ်းနှစ်ဖက်တွင် ယခုအခါ ကြိုးကွင်းလေးများသာ တပ်ထားသည်။ အလှူလှည့်ရာတွင် တံခွန်လုံးကိုင်မိန်းမပျို့နှစ်ဦးက တံခွန်လုံးကို အလယ်ထား၍ တစ်ဖက်စီကိုင်ကာ လိုက်ကြပါသည်။

ထိုးမိုး

ထိုးသည် “နေ့မီးဒဏ်ကာကွယ်ရန် အရိုးတပ်ဆောင်းစရာ”^၆ ဖြစ်သည်။ ထိုးမိုးဟူသည် အလှူလှည့်ရာတွင် မောင်ရှင်လောင်းအား အရိုးရည်တပ် ခွဲထိုးမိုးပေးသူ ဖြစ်ပါသည်။

နားဖောက်သည်

နားဖောက်သည် “နားပေါက်ဖောက်ခြင်း”^၇ ဖြစ်သည်။ နားထွင်းဟုလည်းခေါ်ပါသည်။ အလှူတွင်ပါသော အလှူရှင်၏ သမီးနှင့်ဆွေမျိုး မိတ်ဆွေတ၏ သမီးငယ်၊ အပျို့လေးများ ဖြစ်ပါသည်။ နားဖောက်ပြီးသော်လည်း နောက်ထပ်အလှူရှင်များ တောင်းလာပါက နားဖောက်သည် ထပ်လုပ်ကြပါသည်။ နားဖောက်သည်သည် ဘော်ကြယ်၊ သွွှေ့စွေ၊ ကျောက်များထိုးထားသော ပြန့်ထမီနှင့် ရင်ခံ (ယခုအခါ ရင်စီး)ပေါ်တွင် အကျိုးထပ်ဝတ်ရပါသည်။ ဘော်ကြယ်၊ သွွှေ့စွေ၊ ကျောက်ထိုးထားသော

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၁၀၉။

^၂ -ယင်း-၊ ၁၂၂။

^၃ -ယင်း-၊ ၁၄၇။

^၄ -ယင်း-၊ ၇၆။

^၅ -ယင်း-၊ ၁၄၉။

^၆ -ယင်း-၊ ၁၆၆။

^၇ -ယင်း-၊ ၁၉၁။

မယ်ညီ(မယ်တောင်ညီ)ကို ပခံးပေါ်မှ ရင်ဘတ်ရှေ့စံချ၍ အပ်ချိတ်နှင့်တွယ်ရပါသည်။ လက်တွင် လက်စည်းဝတ်၍ ခေါင်းတွင် စည်းပံ့ဆောင်းရပါသည်။ ရေးကနားထွင်းများသည် အသက်(၁၂)နှစ်ခနှစ် အချိုယ့်မှစ၍ မဟလ္လာတာတန်ဆာဝတ်ရပါသည်။ မဆိုကာတန်ဆာဟု ခေါ်ကြပါသည်။ အလူ၍လူည့်ရာတွင် နားဖောက်သည်(နားထွင်း)များသည် လူည်းယဉ်ကို စီးကြပါသည်။ ယခုအခါ ရွှေလှည်းယဉ်များကိုလည်း ငှားစီးကြပါသည်။

ပိဋကတ်သုံးပုံကိုင်

ပိဋကတ်သည် “သုတေသန”၊ အဘိဓမ္မာ ဟူသော ပိဋကတ်သုံးပုံ(ပါ၊ ပိဋကတ်)”^၁ ဖြစ်သည်။ ပိဋကတ်သုံးပုံကိုင်သည် အလူ၍လူည့်ရာတွင် ထိပိဋကတ်သုံးပုံကို ကိုင်ရသောသူ ဖြစ်ပါသည်။ မြတ်စွာ ဘုရားဟောကြားသော တရားဒေသနာတော်များကို ပုန်းပိထားသော စာအုပ်များဖြစ်ပါသည်။ အလူ၍လူည့်ရာတွင် ကလပ်ပေါ်တင်၍ လိုက်ပါသည်။

ပုဂံဝင်း

ဝင်းခင်းကို “မင်းခကရာ၏ ထွက်တော်မူသောအခါ စစ်သည်တပ်ဖွဲ့များ ရှေ့နောက်ဝယာ ခင်းကျင်းလိုက်ပါသည်”^၂ ဟု ဖွင့်ဆိုထားပါသည်။ ပုဂံဝင်းသည်လည်း အလူ၍လူည့်ရာတွင် ပုဂံခေတ် အဝေတ်အစားများ ဝတ်ဆင်၍လူည့်ခြင်းဖြစ်ပါသည်။ ပုဂံစစ်သူကြီး၊ အနော်ရထာနှင့် မိဖုရား၊ ကျွန်းစစ်သား နှင့်မထိစန္ဒာ၊ အပျို့တော်များ(ပုဂံသူ)၊ လူပျို့တော်များ(ပုဂံသား)၊ ပုဂံဝင်း၊ ပုဂံပုဇွဲးတို့ ပါဝင်ပါသည်။

ပေါက်ပေါက်ပက်

ပေါက်ပေါက်သည် “လျှော်ထား၍ ပွင့်အာနေသော ကောက်ညွင်းစပါးစေ စသည်”^၃ တို့ ဖြစ်သည်။ ပက်သည် “ရေစသည်ကို ပစ်လွှင့်သည်”^၄ကို ဆိုလိုသည်။ ထို့ကြောင့် ဆန် ပေါက်ပေါက် ပက်ကြခြင်းကို ပေါက်ပေါက်ပက်ဟု ခေါ်ဆိုသည်။ ရှင်လောင်းလူည့်ရာတွင် ဘုရားကားဘေးတစ်ဖက်စီ(သို့မဟုတ်) ဘုရားကားနောက်မှ စိန်းမပျို့နှစ်စီးက ငွေဖလားနှင့်ထည့်ထားသော ဆန်ပေါက်ပေါက်ကို ပက်ကြပါသည်။ ယခုအခါ ပေါက်ပေါက်နှင့်အတူ ပိုက်ဆုံး ခေါက်၊ ချိုချဉ်တိကိုပါ ကြလေ့ရှိပါသည်။

ပန်းတောင်

“အပင်စသည်မှ မျိုးမွားရန် ပွင့်သောအပွင့်”^၅ကို ပန်းဟုခေါ်ဆိုသည်။ ပန်းတောင်သည် သစ်သား ကလပ် (သို့မဟုတ်) ရွှေရည်သုတေသနသားကလပ်ပေါ်တွင် ငွေ့ပေါ်ဖော်ပေါ်လေးများကို အပ်ချည်ကြီးနှင့်သီး၊ တဲ့စပ်နှင့်တဲ့၍ ပြုလုပ်ထားသော ပစ္စည်းများဖြင့်စုပေါင်း ချည်နောင်ထားသောအရာ ဖြစ်ပါသည်။ ပန်းတောင်ကို ကလပ်များအောက်ဆုံးမှ အထက်သို့ဆင်လျှင် ကြာမောက်၊ ကျွေးထောက်ကုံး၊ ကြာလှန်၊ ကြာလှန်အောက်မှ အပေါ်သို့ထောင်၍ စိန်တောင်အပြား(၃)ခု၊ စိန်တောင်အလုံး(၃)ခု၊ ကြာလှန်ထဲတွင် ဖက်ခွက်နှင့်ထည့်ထားသော လက်ဖက်၊ ကွမ်းသီး၊ ပေါက်ပေါက်တို့ ထည့်ပါသည်။ ပန်းတောင်ကို ကလပ်ပေါ်တွင်မြှေရန် ရောင်စုံချည်ကြီးများနှင့် ရှစ်ပတ်ချည်နောင်ရပါသည်။ ထို့နောက်မှ ပန်းတောင်ပတ်လည်တွင် ထိုးတော်၊ ကွမ်းချက်ငွေ့က်ရပ်၊ စကားဝါဖူး(ခါကြက်ဥနှင့်လုပ်)၊ ပန်းပွင့်များကို ထိုးစိုက်ကြပါသည်။

^၁မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၂၁၃။

^၂—ယင်း—၊ ၃၆။

^၃—ယင်း—၊ ၂၉၉။

^၄—ယင်း—၊ ၂၉၉။

^၅—ယင်း—၊ ၂၂၂။

ပန်းတောင်ကိုင်

အလှူလည့်ရာတွင် ပန်းတောင်ကိုကိုင်ရသူဖြစ်ပါသည်။ ပန်းတောင်ကိုင် အပျို့ရွေးရာတွင် ရုပ်ရည် ချောမောပြေပြစ်သူ၊ မိစုံဖုန်းရှိသူကို ရွေးကြပါသည်။

ပန်းဖလားကိုင်

ဖလားသည် “ဒန်၊ ကြေး စသည်ဖြင့်လုပ်သော ခွက်စိုင်းတစ်မျိုး”ဖြစ်သည်။ ပန်းဖလား ကိုင်သည်အလှူလည့်ရာတွင် ပန်းအစိန်း ပန်းအခြောက်များရော၍ ထည့်ထားသော ငွေဖလားကို ကိုင်ရ ခြင်းဖြစ်ပါသည်။ အချို့ရွာများတွင် ဆွဲမျိုးတော်သူ ညီ၊ မောင်များနှင့် ရင်းနှီးသူလူပျိုလူရွယ်များက တိုက်ပုံ၊ ပုဆိုးများဝတ်၍ ပန်းဖလားများပိုက်ကာ အလှူလှည့်လိုက်ကြပါသည်။

ပြောတီး

ပြောသည် “နှစ်ဖက်ပိတ် စည်တစ်မှုး”^၁ ဖြစ်သည်။ အလှူဝင်နေ့ညေတွင် အလှူမည့်ခံဆိုင်း ရောက်သည့်အခါ ပစ္စည်းများ ချက်ပြီးလျင် ဦးစွာပြောတီးပါသည်။ ရှင်ပြုဖွဲ့နှင့် ပြောသံမှာ ဆက်စပ်နေပါသည်။

ဘုရားကား

ကားသည် “မော်တော်ကား(လိပ်၊ Car)”^၂ ဖြစ်သည်။ ဘုရားကားသည် မြတ်စွာဘုရားရှင်၏ ပုံတော်ရုပ်ထုကို ကားခေါင်းပေါ်တွင် တင်ထားသောကား ဖြစ်ပါသည်။ ရှင်လောင်းလှည့်ရာတွင် ရှေ့ဆုံးမှလိုက်ပါပြီး ကား၏ဘေးပတ်လည်တွင် ပန်းချိကားချပ်များ ရေးဆွဲ၍ တန်ဆောင်ထားပါသည်။ ကားနောက်ပိုင်းတွင် ထိုင်ခုံများ တင်ထားပြီး အလှူဒါယကာ၊ အလှူ၍ ဒါယိကာမတို့၏ မိခင်၊ ဖခင်၊ အဖိုး၊ အဖွားနှင့် ဆွဲမျိုးအရင်းအချာများ လိုက်ပါကြပါသည်။

ဘုရားလူကြီး

လူကြီးသည် “အသက်အရွယ်ကြီးရန်သူ။ ရပ်ရေးရွာရေး စသည်တွင် ရှေ့ဆောင်ရှေ့ရွက်ပြုသူ”^၃ ဖြစ်သည်။ ဘုရားလူကြီးသညြို့၊ ကျေးဇူးများတွင် ဘုရား၏သာယာရေးနှင့် ဝေယျာဝစ်များကို ပြုလုပ်တိုင်ပင်ဆွဲးနေးကြသော အမျိုးသားများဖြစ်ပါသည်။ ရှင်လောင်းလှည့်ရာတွင် ဘုရားလူကြီးတို့က ဘုရားပင့်၊ ဘုရားပန်းအိုး၊ စက္ကာရောင်စုံနှင့် လုပ်ထားသော တခွန်၊ ကုက္ကား၊ မူလေးများများကိုကိုင်၍ လိုက်ကြပါသည်။

မောင်ရှင်လောင်း

မောင်ရှင်သည် “သာမဏေ။ ကိုရင်”^၄ ဖြစ်သည်။ မောင်ရှင်လောင်းသည် အလှူတော် မဂ်လာတွင် အမိကပါဝင်သော ရှင်ပြုမည့်သာမဏေ အလောင်းအလျာဖြစ်ပါသည်။ မောင်ရှင်လောင်းသည် သက်နှုံး မဝတ်ခင် ဘော်ကြယ်များ၊ ကျောက်များ ထိုးထားသော ရင်ခံပါ ဖြော်အကျိုး၊ ကန်ကမာစဖြင့် ချုပ်ထားပြီး

^၁ -ယင်း-၊ J40။

^၂ -ယင်း-၊ J45။

^၃ -ယင်း-၊ ၈။

^၄ -ယင်း-၊ J47။

^၅ -ယင်း-၊ J77။

ဘော်ကြယ်ထိုး၊ ကျောကထိုးထားသော ခါးရည်သို့ရင်း အကျိုးထပ်ဝတ်ရပါသည်။ ခေါင်းတွင် ဆံထုံးထုံး၍ ဘော်ကြယ်ထိုးထားသော ဖောလုံးကိုဆောင်းရသည်။ ယခင်က ဥသ္သာင်ကိုဆောင်းသည်။ အကျိုးလက်များ တွင် လက်စည်းများဝတ်ပြီး ကိုယ်တွင်စလွယ် လွယ်ရသည်။ စလွယ်ကိုယခင်က ပတ်သားပေါ်တွင် ဘော်ကြယ်ထိုး၍ ယခုအခါးပေါ်တွင် ကျောက်၊ ပုလဲ၊ သဒ္ဓိစွဲများထိုးကြပါသည်။ ယခင်က မောင်ရှင်လောင်းဝတ်စုံများ အကျိုးအဖြူရောင်၊ ပုဆိုးအဖြူရောင်၊ ပုဆိုးပန်းရောင်နှင့် ရွှေဝါရောင်တို့သာ ဖြစ်ပါသည်။ ယခုအခါး အနီရောင်၊ အစိမ်းရောင်၊ စိမ်းပြာရောင်၊ လိမ္မာ်ရောင်၊ သခ္ခားရောင်၊ မရမ်းစွဲ ရောင်စသည်ဖြင့် အကျိုးနှင့်ပုဆိုး အရောင်တူဝတ်လာကြပါသည်။ အခြားရှင်လောင်းများနှင့် အရောင် ကဲ့အောင် အလှူဗျာကာ၊ အလှူဗျာမှတိဝတ်သည့် အရောင်ကိုလိုက်၍ သားသမီးအရင်းအချာများကို ဆင်ပါသည်။ ခြေထောက်တွင် ဘော်ကြယ်ထိုး၊ ကျောက်ထိုးခြေနှင့်စီးပါသည်။ မောင်ရှင်လောင်းသည် အလှူဗျာဝင်နေ့ နောင်းအလှူဗျာလှည့်သည်အခါး အလှူဗျာရှင်တို့တတ်နိုင်သည့်အပေါ်မှုတည်၍ ဆင်ရတနာကို ငှားစီးပါသည်။ များသောအားဖြင့် မြင်းစီးကြပါသည်။ အချို့များ မြင်းနှစ်ကောင်ဆဲ၊ မြင်းသုံးကောင်ဆဲ ရွှေမြင်းလှည့်းကို ငှားစီးကြပါသည်။

မြင်းကိုင်

မြင်းသည် “စီးရန်၊ ရထားဆဲရန် အသုံးပြုသော၊ လည်ဆံမွေးနှင့် အမြီးဖွားရှိသော၊ ဟိုတတ်သော၊ အပြေးမြန်သော ခွာရှိ ခြေလေးချောင်းတိရှိတာန်”^၁ ဖြစ်ပါသည်။ ကိုင်သည် “လက်ဖြင့်ဆုပ်သည်။ လက်၌ ထားသည်”^၂ ဟုဖြစ်ပါသည်။ ထို့ကြောင့်မြင်းကိုင်သည် အလှူဗျာညွှဲရာတွင် မောင်ရှင်လောင်းစီးသည့် မြင်း၏က်ကြိုးကို ထိန်းကိုင်ပေးသူ ဖြစ်ပါသည်။

ရာဝောင်း

ရတနာပုံဝင်းဟုလည်း ခေါ်ပါသည်။ ရှင်လောင်းလှည့်ရာတွင် ဝင်းခင်း၍လှည့်ခြင်း ဖြစ်ပါသည်။ ရာဝောင်းတွင် ရှေ့တော်ပြေးဗန္ဓုလစစ်သူကြီး၊ ရှင်ဘုရင်၊ မိဖုရား၊ သမီးတော်၊ အပျို့တော်များ၊ လူပျို့တော် များ၊ ဝန်နှီး၊ ဝန်စိမ်း၊ ပုဏ္ဏားတို့ လိုက်ပါရပါသည်။ ရှေ့ဝင်းဟုဆိုပါသည်။ ထို့နောက် တပ်များ၊ အိမ်ရှေ့၊ မင်းသား၊ အိမ်ရှေ့မင်းသမီး၊ အပျို့တော်များ၊ လူပျို့တော်များ၊ ဝန်နှီး၊ ဝန်စိမ်း၊ ပုဏ္ဏားတို့နှင့် ဝေသ္ထရာ ဘတ်တော် ဝေသ္ထရာမင်းကြီး၊ မယ်မရှိ၊ သားတော်၊ သမီးတော်၊ ပုဏ္ဏားတို့လိုက်ပါကြပါသည်။ နောက်ဝင်းဟု ဆိုပါသည်။

ရွှေမြင်းလှည့်း

ရွှေမြင်းလှည့်းသည် အလှူဗျာညွှဲရာတွင် မောင်ရှင်လောင်းရော နားဖောက်သည်ပါစီးသည် “ရွှေကဲ့ အဝါရောင်ရှိသော”^၃ယာဉ်ဖြစ်ပါသည်။ ရွှေမြင်းလှည့်းကို မြင်းတစ်ကောင်၊ မြင်းနှစ်ကောင်၊ မြင်းသုံးကောင် ဟူ၍ တိုးခဲ့မွမ်းမဲ့ ပြုလုပ်လာကြပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၂၉၀။

^၂ -ယင်း-၊ ၁၆။

^၃ -ယင်း-၊ ၃၂၃။

ရွှေလှည်း

ရွှေလှည်းသည် အလှူလှည့်ရာတွင် နားဖောက်သည်စီးသည့် “ရွှေကဲ့သို့ အဝါရောင် ရှိသော”^၁ လှည်း ဖြစ်ပါသည်။ လှည်းယဉ်ကို ရွှေရောင်ဆေးသုတေသူ လှည်းအိမ်ကို မှန်စီရွှေချုပြီး ကန်တံပန်းများ၊ ရုပ်ပုံများ၊ လောကားငယ်များဖြင့် ပြုပြင်စီရင်ထားခြင်းဖြစ်ပါသည်။ လှည်းအိမ်ပေါ်တွင် ပြာသာ၏ဘုရား အဆင့်ဆင့်တိဖြင့် ကန်တံပန်း၊ ပန်းပုဂ္ဂပ်များဖြင့် မှန်စီရွှေချုထားသော လှည်းကို ဘုရားနှစ်ဆင့်ရွှေလှည်းဟု ခေါ်ပါသည်။ ရွှေရောင်လည်းများအပြင် စိန်လှည်း၊ မြလှည်း၊ ပတ္တမြားလှည်း ဟူ၍ ခဲ့ထွင်မွမ်းမံ လာကြပါသည်။

ရွှေသက်နှုန်းကိုင်

သက်နှုန်းသည် “ရဟန်းများ ဝတ်ရည်ဆိုးအဝတ်”^၂ ဖြစ်သည်။ ရွှေသက်နှုန်းကိုင်သည် အလှူလှည့်ရာတွင် မြတ်စွာဘုရားကိုယ်တော်အား ရည်စုံ၍လှူသော သက်နှုန်းကိုကိုင်ရသည့်သူ ဖြစ်ပါသည်။ အဝါရောင်ပိတ်စ(သို့မဟုတ်) ဖသားပေါ်တွင် ရွှေရောင်စီးကရက် စက္ကာလေးများဖြင့် အပွင့်များ ဖော်ကာကပ်ထားပါသည်။ အလှူလှည့်ရာတွင် ရွှေသက်နှုန်းကို အခေါက်လိုက် ကလပ်ပေါ်တင်၍ ချည်ကြိုးလေးများ ချည်နောင်ကာကိုင်ကြပါသည်။ အပျို့များသည့်ရွာတွင် ရွှေသက်နှုန်းကိုဖြန့်၍ တစ်ဖက်စီကြိုးချည်၍ (၂)ယောက် ကိုင်ကြပါသည်။

ခဲ့

ခဲ့သည် သူ့ဗျိုးလိုက်ရတဲ့ ဖြစ်သည်။ သူ့ဗျိုးလိုကာရတဲ့သည် “ရှင်လောင်းလှည့်ရာတွင်တစ်ပိုဒ် ပြီးတိုင်း သူ့ဗျိုးဟုလိုက်ဆိုသော ရတဲ့တစ်မျိုး”^၃ ဖြစ်သည်။ ရေးယခင်က အမျိုးသား၊ အမျိုးသမီးများ၊ အပြန်အလှန်ရတဲ့ ရွှေတံဆို၍ ခဲ့လိုက်ကြပါသည်။ ယခုအခါအချို့ရွာများမြှုပ်သာ အမျိုးသားများက ရတဲ့ရွှေတံဆို၍ ခဲ့လိုက်ကြပါသည်။ အမျိုးသမီးများ ရတဲ့မဆိုခဲ့မလိုက်တော့ပါ။

လှူရန်ကိုင်

ရှင်လောင်းလှည့်ရာတွင် သံယာတော်တိအားလှူရန် ပစ္စည်းများကို ကိုင်ရခြင်းဖြစ်ပါသည်။ ငွေဖလားတွင်သက်နှုန်း၊ ယပ်(သို့မဟုတ်) ငွေယပ်တောင်၊ ငွေပန်းခိုင်များကိုထည့်ပြီး အပျို့များက အလှူလှည့်လိုက်ကြပါသည်။

၄။ ဘီသိက်မြောက်ခြင်းဆိုင်ရာ ပေါ်ဟာရများ

ချည်မန်းကွင်း

ချည်သည် “ဝါ၊ ပိုးမျှင် စသည်ကို ကျစ်ထားသည့် အလွန်သေးငယ်သော ကြိုး။ အလွန် သေးငယ်သော အမျှင်”^၄ ဖြစ်သည်။ “ဘေးအန္တရာယ်ပျောက်ပြယ်စေရန် မန္တန်ကို ရွှေတံဆိုသည်”^၅ ကို မန်းသည်ဟု ခေါ်ဆိုသည်။ ထို့ကြောင့် ချည်မန်းကွင်းသည် ပရိတ်ရွှေတံထားသောချည်ကို ကွင်းပြုထားခြင်း ဖြစ်ပါသည်။ မောင်ရှင်လောင်း၊ နားဖောက်သည်တို့အား အန္တရာယ်ကင်းစေရန် ဘီသိက်ဆရာက လည်တွင် စွပ်ပေးခြင်း ဖြစ်ပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၃၂၃။

^၂ -ယင်း-၊ ၃၇၁။

^၃ -ယင်း-၊ ၃၂၄။

^၄ -ယင်း-၊ ၆၄၉။

^၅ -ယင်း-၊ ၃၂၄။

ငွေခရာ

ငွေသည် “တွင်းထွက်သတ္တုဖြူ။ ရတနာတစ်မျိုး”^၁ ဖြစ်သည်။ ခရာသည် “အသားစိုင်ကို အဆုံးမှ ဖုံးလျက်ရှုပါသော ကျောရုံးမဲ့ ရေသတ္တုဝါ”^၂ ဖြစ်သည်။ ထို့ကြောင့် ငွေခရာသည် ဘီသိက် မြောက်ရာတွင် အဓိကပါဝင်သော လက်ယာရှစ်ငွေခရာ ဖြစ်ပါသည်။ မွှေ့ဒီပါလက်ဗျာတောင်ကျွန်းဖြစ်၍ လက်ယာရှစ် ငွေခရာကိုသုံးရပါသည်။ ကြည်လင်သန့်ရှင်းသောရေ၊ သပြေ၊ မြော့များ ထည့်ပါသည်။ မောင်ရှင်လောင်း၊ နားဖောက်သည်တို့အား တေးရန်အန္တရာယ် ကင်းစေကြောင်း ဘီသိက်ဆရာက ဦးထိပ်ထက်ငွေခရာနှင့် ရေစင်သွန်းလောင်းပါသည်။ အောင်ရေဖြန်းပါသည်။

ထမင်းခွံ

ထမင်းသည် “ဆန်ကိုချက်ထားသည့်စားဖွယ်”^၃ ဖြစ်သည်။ ခွံသည် “စားစရာစသည်ကို သူတစ်ပါး ၏ ပါးစပ်ထဲသို့ထည့်ပေး”^၄ ခြင်းဖြစ်သည်။ ဘီသိက်မြောက်ရာတွင် ဘီသိက်ဆရာက မောင်ရှင်လောင်း၊ နားဖောက်သည်တို့အား ထမင်းခွံးပေးခြင်း ဖြစ်ပါသည်။

နတ်ပို့

နတ်သည် “ချမ်းသာရှိသော၊ တောက်ပသော၊ ကိုးကွယ်ရာဖြစ်သောပုဂ္ဂိုလ်”^၅ ဖြစ်သည်။ ဘီသိက မြောက်ခါန်းပြီးမြောက်၍ မိမိတို့ စံမြန်းရာနေရာသို့ ပြန်ကြရန် နတ်များအား ပြန်လည်ပို့ခြင်း ဖြစ်ပါသည်။

နတ်ပင့်

နတ်သည် “ချမ်းသာရှိသော၊ တောက်ပသော၊ ကိုးကွယ်ရာဖြစ်သောပုဂ္ဂိုလ်”^၆ ဖြစ်သည်။ ဘီသိက မြောက်ခါန်းတွင် ဘီသိက်ဆရာက နတ်ကောင်းနတ်မြတ်အပေါင်းကို ပင့်ဖိတ်ခြင်းဖြစ်ပါသည်။

ဘီသိက်

ဘီသိက်ဟူသော စကားလုံးသည် “အဘိသေက”^၇ဟူသော ပါဉ္မာနက်စကားလုံး ဖြစ်ပါသည်။ “ရေစင်သွန်း၍ မင်္ဂလာပြခြင်း(ပါ၊ အဘိသေက)”^၈ ဟု အဓိပ္ပာယ်ရပါသည်။

ဘီသိက်ကန်တော့ပွဲ

ဘီသိက်ကန်တော့ပွဲ “ဘုရားပွဲ-၁၊ ရှင်ပြုမင်္ဂလာခံယူသူ သတို့သားငယ်၏ မိဘပွဲ-၁၊ နားထွင်းမင်္ဂလာခံယူသူ သတို့သမီးငယ်၏ မိဘပွဲ-၁၊ အထက်နတ်ပွဲ-၁၊ အောက်နတ်ပွဲ-၁ဟူ၍ ၅-ပွဲ ဖြစ်သည်”^၉

ဘီသိက်ခန်းဖွင့်

ဘီသိက်မြောက်ရန် ဘီသိက်ဆရာက ဘီသိက်ခန်းစဖွင့်ကြောင်း ဟောပြောဆိုပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၈၈။

^၂ -ယင်း-၊ ၄၇။

^၃ -ယင်း-၊ ၁၆၅။

^၄ -ယင်း-၊ ၇၃။

^၅ -ယင်း-၊ ၁၉၈။

^၆ -ယင်း-၊ ၂၅၆။

^၇ -ယင်း-၊ ၂၅၆။

^၈ ခရီးဆောင်မြန်မာအဘိဓာန်၊ ၂၀၁၃၊ ၂၃၆။

ဘိသိက်ဆရာ

ဘိသိက်မြှောက်ပေးသောသူ ဖြစ်ပါသည်။ ဘိသိက်ဆရာသည် ခေါင်းပေါင်း၊ သို့ရင်းအကျိုး တောင်ရှည်ပုဆိုး ဝတ်ဆင်ပါသည်။ အချို့မှာ ပဝါသိုင်းကြပါသည်။ ဘိသိက်ဆရာသည် အလှူ၍တကာ အလှူ၍အမတို့ လူ၍တတ်တန်းတတ်အောင် အကျိုးရှိသောစကားကို ပြောဆိုရသူ ဖြစ်ပါသည်။ မောင်ရှင်လောင်း၊ သာမဏေလောင်းတို့ သာမဏေဘဝ လိုက်နာကျင့်ကြံ့ဖွယ်များ၊ ကြွရောက်လာသော ပရီသတ်တို့ အကျိုးရှိအောင် လူမှုရေးအရာ၊ ယဉ်ကျေးမှုအရာ၊ ဘာသာရေးအရာ သွန်သင်တတ်သောသူ ဖြစ်ပါသည်။ ဘိသိက်ဆရာက ခွန်းထောက်မဖြစ်မနေ ဆိုတတ်ရပါသည်။

ဘိသိက်မြှောက်

“ရေစင်သွန်း၍ ကျက်သရေမဂ္ဂဲ့လာပြည့်စုံအောင် ဆောင်ရွက်သည်”^၁ကို ဘိသိက်မြှောက် သည်ဟု ခေါ်ဆိုသည်။ ဘိသိက်ဆရာသည် သာမဏေပြုတော့မည် မောင်ရှင်လောင်းအား တေားရန်အန္တရာယ် အပေါင်းမှ ကင်းဝေးစေရန် ရေစင်သွန်းဖြန်းပေးခြင်း၊ ပရီတ်ချည်စွပ်ပေးခြင်း၊ ထမင်းခွံခြင်းစသည်တို့ ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ အမိကရည်ရယ်ချက်မှာ ဆုတောင်းမေတ္တာ ပို့သရပါသည်။ အတုယူစရာများ ပြောတတ်ရပါသည်။

၅။ ရှင်မည်ခံပွဲဆိုင်ရာ ပေါ်ဟာရများ

ရှင်မည်ခံ

ရှင်သည် “ရဟန်းသာမဏေ”^၂ကို ဆိုလိုသည်။ မောင်ရှင်လောင်းဘဝမှ ဆံချာ၊ သက်န်းဝတ်ပြီး သာမဏေဖြစ်သောအခါ ဘွဲ့အမည်ပေးခြင်း ဖြစ်ပါသည်။ ရှင်အမည်ခံခြင်းကို ရှင်မယ်ခံဟု ပြောပါသည်။ ရှင်မည်ခံပွဲကို အလှူ၍ကြီးပြီး နောက်တစ်နေ့မနက်တွင် ရွာဦးဘုန်းကြီးက ကိုရင်လေးများအား မွေးနေ့အလိုက် ရှင်အမည်ပေးပါသည်။ ရှင်မည်ခံပွဲသို့ အရင်းအချာဆွေမျိုး မိတ်ဆွေများ၊ နီးစပ်ရာဆွေမျိုးများ၊ မိတ်ဆွေများသာ ကြွရောက်တရားနာ သီလယူကြပါသည်။

၆။ အဓိဋ္ဌဓတ္ထပေါ်ဟာရများ

ဆံချာ

“သူငယ်၊ ရှင်လောင်း၏ ဆံပင်ကို ရိုတ်သည်”^၃ကို ဆံချာသည်ဟု ခေါ်ဆိုသည်။ သက်န်းဝတ်မည့် မောင်ရှင်လောင်း၏ ဆံပင်ကို သံယာတော်များက ရိုတ်ပေးခြင်းဖြစ်ပါသည်။ အလှူ၍ရှင်မိဘနှစ်ပါးက မောင်ရှင်လောင်း၏ ဆံပင်ကို ပိတ်စအဖြူနှင့် ခံယူကြပါသည်။

နတ်ပြီ

နတ်ပြီသည် “ရှင်လောင်းစသည်ကို နတ်စင်၊ နတ်ကွန်းရှိရာသို့ခေါ်သွားပြီး စောင့်ရှောက်ပါရန် ပြုသူ”^၄ ခိုင်းဖြစ်ပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၂၅၆။

^၂ -ယင်း-၊ ၃၂၂။

^၃ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၁၂၀။

^၄ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၁၉၉။

ဗာဟိရအဖွဲ့

ဗာဟိရကိစ္စသည် (ပါ-ဗာဟိရ+ကိစ္စ)မှလာပြီး “အမည်မတပ်သာသော ကိစ္စအထွေထွေ”ဖြစ်သည်။ ဗာဟိရအဖွဲ့သည် ကျေးရွာများတွင် သာရေး၊ နာရေးတို့၏ ကူညီလုပ်ကိုင်ပေးရသော အဖွဲ့ဖြစ်ပါသည်။ အလှူမတိုင်ခင်ကတည်းက အလှူအိမ်အတွက် လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေး ကြပါသည်။

ဗျိုးဟစ်

ဗျိုးဟစ်သည် “ဗျိုးဟူ၍ ဟစ်အော်ပြီး ရပ်စွာကိစ္စကို လူအများကြားသိအောင် ကြေညာ”^၅ခြင်းဖြစ်သည်။ ရက်ကွက်၊ ကျေးရွာ၊ မြို့တဲ့တွင် လုညွှေလည်အော်ဟစ် မိတ်ကြားခြင်းဖြစ်ပါသည်။ ရှင်ပြုအလှူတော်အတွက် မိမိနေထိုင်သော ကျေးရွာ၊ ဆွေမျိုးမိတ်ဆွေရင်းချာများရှိသော ရွာများကို ဖိတစာ၊ ဆေးလိပ်တို့နှင့် ရွေးမဖိတ်ဘဲ အားလုံးကို အော်ဟစ်မိတ်ကြားခြင်း ဖြစ်ပါသည်။

ရေစက်ချေတရား

ရေစက်ချေသည် “ကုသိလ်ကောင်းမှ အထေမြောက်ပြီးစီးသောအခါ ဓမ္မစောင့်နတ်ကို တိုင်တည်သည်အမှတ်ဖြင့်မြေသို့ ရေစင်သွန်းလောင်း”^၆ ခြင်းဖြစ်သည်။ တရားသည် “မြတ်စွာဘုရား၏ အဆုံးအမ”^၇ ဖြစ်သည်။ အလှူကြီးပြီးမြောက်သည့်အခါ အလှူဒါယကာ၊ အလှူဒါယိကာမ မိသားစုတို့နှင့် ဆွေမျိုးမိတ်ဆွေများက ရေစက်ချေတရားနာခြင်း ဖြစ်ပါသည်။ အလှူကြီးနေ့ညနေတွင် မောင်ရှင်လောင်းများဆံချု၊ သက်န်းဝတ်ပြီးချိန် အလှူပင့်ဖိတ်ထားသော သံယာတော်များအား လှူဖွယ်ဝတ္ထုအစုစုစုတို့ကို ဆက်ကပ်လှုဒါန်းပြီး တရားနာ၍ ကုသိလ်ကောင်းမှ အားလုံးအတွက် ရေစက်ချပါသည်။ မိမိအလှူက ကောင်းမှုကို အားလုံးရကြဖော်ရန် အမျှပေးဝေ သာဓရခေါ်ဆိုဖော်သည်။

လူပျို့ခေါင်း

လူပျို့သည် “အရွယ်ရောက်ပြီး လက်မထပ်ရသေးသော ယောက်၍”^၈ ဖြစ်သည်။ ခေါင်းသည် “ဦးဆောင်သူ”^၉ ဟုအနက်ရသည်။ ထိုကြောင့် လူပျို့ခေါင်းသည် ကျေးရွာများတွင် လူပျို့တို့၏ အကြီးအကဲ ဖြစ်ပါသည်။ လူပျို့ခေါင်း၏စီမံမှုဖြင့် အလှူတွင် လက်ဖက်ရည်ပဲ ချခြင်း၊ ဘုန်းကြီးများဆွမ်းကပ်ရန် သယ်ယူစိစ်ပေးခြင်း စသည်ဖြင့် ကူညီလုပ်ကိုင်ပေးရပါသည်။

အပျို့ခေါင်း

အပျို့သည် “လက်မထပ်ရသေးသော အရွယ်ရောက်သူ မိန်းကလေး”^{၁၀} ဖြစ်သည်။ အပျို့ခေါင်းသည် ကျေးရွာများတွင် အပျို့တို့၏ အကြီးအကဲ ဖြစ်ပါသည်။ အလှူလှုညွှာတွင် အပျို့ခေါင်းက ဦးဆောင်၍ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်၊ ကံဆောင်အိုးကိုင် စသည်ဖြင့် အလှည့်ကျ သင့်တင့်အောင် စီမံပေးပါသည်။

^၅ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၂၅၀။

^၆ -ယင်း-၊ ၂၅၃။

^၇ -ယင်း-၊ ၃၀၆။

^၈ -ယင်း-၊ ၁၄၃။

^၉ -ယင်း-၊ ၃၂၈။

^{၁၀} -ယင်း-၊ ၅၄၃။

^{၁၁} -ယင်း-၊ ၄၁၂။

အမျှဝေ

အမျှဝေသည် “ကုသိလ်ကောင်းမှု၏ အကျိုးကိုသူတစ်ပါးအား ထပ်တူထပ်မျှရစေရန် ပေးပေး”^၁ခြင်းဖြစ်ပါသည်။

အလူ၍ကူငွေ

အလူ၍သည် “ပေးကမ်းစွန်းလွတ်ခြင်း။ ရဟန်းခံ၊ ရှင်ပြုစသည့် မဂ်လာအခမ်းအနား”^၂ ဖြစ်သည်။ ကူသည် “ဆောင်ရွက်ပေးသည်။ မစသည်”^၃ ဟု အနက်ရသည်။ ထို့ကြောင့် အလူ၍ကူငွေသည် အလူ၍တော် မဂ်လာသို့ ဖိတ်ကြားခံရသောသူများက မိမိတို့တတ်နိုင်သလောက်အလူ၍ဘွဲ့ ပါဝင်ကူညီသောငွေ ဖြစ်ပါသည်။

ဤသို့ဖြင့်ရှင်ပြုနားသ အလူ၍တော်မဂ်လာဆိုင်ရာသိမှတ်ဖွယ် ဝေါဟာရများကို လေ့လာတင်ပြခဲ့ ခြင်းဖြစ်ပါသည်။ ယဉ်ကျေးမှုနှင့် ဘာသာရေးကို အခြေခံ၍ပေါ်ပေါ်လာသော ဝေါဟာရတို့သည် အလူ၍ရှင်တို့၏ ချွဲထွင် လူ၍ဒါန်းလာမှုအပေါ်ဘွဲ့ တိုးပွားလာကြောင်း တွေ့ရပါသည်။

ခြိုင့်သုံးသပ်ချက်

ရှင်ပြုနားသ အလူ၍တော်မဂ်လာဆိုင်ရာ သိမှတ်ဖွယ်ဝေါဟာရများကို လေ့လာကြည့်သောအခါ အလူ၍ကြီးနှင့်ပတ်သက်သော ဝေါဟာရများကို မှတ်သားဖွယ် တွေ့ရှုရပါသည်။ ဤစာတမ်းရှိ ရှင်ပြုနားသ အလူ၍တော်မဂ်လာဆိုင်ရာ သိမှတ်ဖွယ်ဝေါဟာရများသည် ယဉ်ကျေးမှုနောက်ခံနှင့် ဘာသာရေးကို အခြေခံ၍ ပေါ်ပေါ်လာသော လူမှုဒေသိယများ ဖြစ်ပါသည်။ ဝေါဟာရများကို နှစ်လုံးသုံးလုံးတဲ့၍ သုံးစွဲကြောင်း တွေ့ရပါသည်။ အလူ၍အညွှန်ခံသည့်နေရာ မဏ္ဍာပ်ကိုပင် ငွေကြေး တတ်နိုင်သည့်အပေါ် မှတည်၍ ပြင်ဆင်ကြပါသည်။ မဏ္ဍာပ်တေးနှစ်ဖက်ဘွဲ့ လျေကားတပ်၍ နှစ်ထပ်မဏ္ဍာပ်များလည်း ပြုလုပ်လာကြပါသည်။ ကျွေးမွှေးစည်းခံသည့်အခါတွင်လည်း ငါး မြောက်၊ ပလော၊ ဝက်သား၊ အချို့သုပ်၊ ငရာတ်သီး ကြော်၊ ပဲနှပ်၊ မှန်ရောင်ဟင်းချို့တို့မှာ အလူ၍အတွက် အခိုကကျွေးမွှေးသည့်ဟင်းများ ဖြစ်ပါသည်။ ယခုအောက်ရောက်မသာ ငါးပေါင်း၊ ကြက်ကန်းတောင်၊ ကြက်ချုပ်စပ်စသည့်ဖြင့် ပိုမိုကျွေးမွှေးလာပါသည်။ တရတ်အစားအစာ၊ ယိုးဒယားအစားအစာစသည်ဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံလာကြသည့်အခါ ယဉ်ကျေးမှုချင်း ထိတွေ့ရင်းနှီးလာကြောင်းလည်း တွေ့ရပါသည်။ ရှင်လောင်းလှည့်ရာတွင် လည်း တတ်နိုင်သည့် အလူ၍ရှင်တို့မှာ မိမိတို့သား မောင်ရှင်လောင်းအား ဆင်စီး၊ မြင်းရုံဝင်းခင်းပြီး မင်းခမ်းမင်းနား စုံလင်အောင် ချွဲထွင်ပြီး စည်ကားသိုက်မြိုက်စွာ လှုံးကြပါသည်။ အလူ၍လှည့်ရာတွင် ယခုအောက် နားထွင်းများမှာ မဏ္ဍာကာတန်ဆာကို မဝတ်တော့ဘဲပြန်ထမိနှင့် အကျိုးတို့ကိုသာ ဝတ်သော ကြောင့် နားထွင်းလှည့်းစီးများနှင့် ရောနေတော့သည်။ အလူ၍လှည့်ရာတွင် သူ့ဗုံးလိုက်ရတုဆိုခြင်းစလောမှာ တဖည်းဖြည်း တိမ်ကောလာပေသည်။ ရှိုးရာယဉ်ကျေးမှု၊ စာပေ အမွှအနှစ်များကို ဆက်လက် ထိန်းသိမ်းသင့်ပါသည်။

^၁ မြန်မာအဘိဓာန်၊ ၂၀၀၈၊ ၄၁၇။

^၂ -ယင်း-၊ ၄၂၃။

^၃ -ယင်း-၊ ၁၀၁။

ရှင်သာမဏေပြတော့မည် မောင်ရှင်လောင်းအား ဘေးရန်အန္တရာယ်များ ကင်းရှင်းစေရန်၊ မိဘ ဘိုးဘွားတို့၏ ကျေးဇူးကိုသိတတ်စေရန်၊ သာမဏေဘဝတွင် နေထိုင်ကျင့်ကြံလိုက်နာတတ် စေရန်တို့ကို ဘိသိက်ဆရာက ပြောရဟောရ ပြုလုပ်ပေးရပါသည်။ ထို့ကြောင့် ဘိသိက်၏ အခန်း ကလွှာမှာလည်း အရေးကြီးပါသည်။ လက်ချာရစွဲခြေချေ၊ သန်စင်သောရေ၊ သပြေ၊ မြော၊ ချည်မန်းကွင်း၊ ထမင်းခွံ ဟင်းခွံတမှာ ဘိသိက်တွင် မပါမဖြစ် အသုံးပြုကြရပါသည်။ ရှင်မည်ခံ သည်လည်း ဆံချြေး သက်နှုန်းဝတ် သော မောင်ရှင်လောင်းအား ဘွဲ့မည်ရည်ပေးပြီး ဆွမ်းကပ်၊ တရားနာ၊ ရေစက်ချွဲဖြစ်ပါသည်။

ထို့ကြောင့် ရှင်ပြနားသ အလှုပြတော်မဂ်လာဆိုင်ရာ သိမှတ်ဖွယ်ဝေါဟာရများသည် အလှုရှင်တို့ အလှုပြုပုံ ဆန်းသစ်သည်နှင့်အမျှ ဝေါဟာရများတိုးမွားလာပြီး စိတ်ဝင်စားဖွယ်ကောင်းလာကြောင်း လေ့လာသိရှိရပါသည်။

နိဂုံး

ရှင်ပြနားသ အလှုပြတော်မဂ်လာဆိုင်ရာ သိမှတ်ဖွယ်ဝေါဟာရများသည် စဉ်ကိုင်မြို့နှင့် အနီးအနား ကျေးဇူာများမှ အလှုပြတော်မဂ်လာတွင် ခေါ်ဝေါသုံးနှုန်းကြသော ဝေါဟာရများဖြစ်ပါသည်။ အခြား မြို့နယ်ကျေးဇူာများ၏ ခေါ်ဝေါသုံးနှုန်းမှုများနှင့် ကွဲပြားမှုများလည်း ရှိနေပါလိမ့်မည်။ သို့သော်မိမိတို့ အိမ်မှအလှုပွဲ အတွေ့အကြံများ၊ အခြားဆွေမျိုးများနှင့် အသိမိတ်ဆွေတို့၏ အလှုပွဲအတွေ့အကြံများကို စာအုပ်စာပေများနှင့် ပူးပောင်းပြီး ဝေါဟာရများကို တတ်နိုင်သလောက် လေ့လာတင်ပြထားပါသည်။ ထို့ကြောင့်ရှင်ပြနားသ အလှုပြတော်မဂ်လာဆိုင်ရာ သိမှတ်ဖွယ်ဝေါဟာရများကို ဗဟိုသုတ ဖြစ်ဖွယ်သိရှိပြီး မြန်မာရိုးရာအစဉ်အလာအတွက် အကျိုး ကျေးဇူးရရှိစေမည် ဖြစ်ပါသည်။

ကျမ်းကူးခာရင်း

ထွန်းမြင့်၊ ဦး။ (၂၀၀၆)။ ပါဌို့သက်ဝေါဟာရအဘိဓာန်။ ရန်ကုန်၊ စိတ်ကူးချို့ချို့ပုံနှိပ်တိုက်။
မြန်မာစာအဖွဲ့။ (၂၀၀၈)။ မြန်မာအဘိဓာန်(ရုကြော်)။ ရန်ကုန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
မြန်မာစာအဖွဲ့။ (၂၀၀၃)။ စရိုးဆောင်မြန်မာအဘိဓာန်။ ရန်ကုန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
ဝိသုတာဘိဝံသ၊ အသွေး။ (၂၀၁၁)။ မြန်မာ့ဓလေ့ရှင်ပြုမဂ်လာ။ ရန်ကုန်၊ စွယ်တော်ပုံနှိပ်တိုက်။
အောင်ချိန်၊ သခင်(သာယာဝတီ)။ (၁၉၇၈)။ ဆရာဖြစ်သင်ဘိသိက်မဂ်လာကျမ်း။ ရန်ကုန်၊ သီဟ ရတနာပုံနှိပ်တိုက်။
အောင်မြင့်ဦး၊ ဒေါက်တာ။ (၂၀၀၃)။ လူမှုဘာသာဖော်စီတ်ဆက်။ ရန်ကုန်၊ ပညာတန်ဆောင် ပုံနှိပ်တိုက်။
အောင်သိန်း၊ ဆင်ဖြူကွဲ့။ (၂၀၀၉)။ မြန်မာရှိုးရာကျေးလက်မြန်မာမှုဓလေ့များ။ ရန်ကုန်၊ အောင်တခွန်ပုံနှိပ်တိုက်။

တွေ့ဆုံးမြန်းသူများ

စဉ်	အမည်	အသက်	အလုပ်အကိုင်	နေရပ်
၁	ဦးသန်းထွန်း	၉၅	တောင်သူ (ရဟန်းဝတ်ဖူးသူ)	စဉ်ကိုင်မြို့
၂	ဦးမွဲ့ဘားနှင့် အဖွဲ့	၄၅ နှင့် ၇၀ကြား	ထမင်း၊ ဟင်းချက်	အရေးမဆိုကျေးရာ
၃	မန္တလေးမြေဒေါင်း	၆၀	ဆိုင်းဆရာ	မန္တလေး
၄	တက္ကသိုလ်မင်းသွေး	၂၈	ဆိုင်းဆရာ	မန္တလေး
၅	မြမိုးအောင်	၆၃	ဘိသိက်ဆရာ	စဉ်ကိုင်မြို့
၆	ညီနေမင်း	၃၈	ဘိသိက်ဆရာ	မန္တလေး
၇	ကိုအောင်ဇော်+မချို့	၅၁ နှင့် ၅၀	မဏိရွှေစင်ရွှေချည်ထိုးလုပ်ငန်း နှင့် ရှင်မြို့၊ နားသ၊ ဝင်းခင်းတန်ဆာများ ရှားရမ်းခြင်း	တောင်နောက်ရွာ ကျောက်ဆည် မြို့နယ်
၈	ဦးကြည်တင် + ဒေါ်ညီတင်	၇၅	အဆင့်မြင့်ရွှေလှည်းအငှားနှင့် ရွှေလှည်းယဉ်အမျိုးမျိုး ထုတ်လုပ် ရောင်းချရေး	အင်းနား၊ ပုလိပ်မြို့
၉	ဒေါ်ခင်ထွေးနှင့် အဖွဲ့	၄၀ နှင့် ၅၃ကြား	ကွမ်းတောင်ပန်းတောင် ထိုးပေးသူ အမျိုးသမီးများ	ချောင်းပတ်ရွာ၊ စဉ်ကိုင်မြို့နယ်



မဏ္ဍာင်



မဏ္ဍာင်



ဘုရားခန်း



ဘုရားကား



ကွမ်းတောင်



ပန်းတောင်



ကံ့ဆောင်အိုး



ပေါက်ပေါက်ပက်



အလှာရှင်နှင့် ရှင်လောင်းနားထွင်းများ




ရှင်လောင်းမိဘစုတွဲများ



ကွမ်းတောင် ပန်းတောင်ကိုင်များ



ဝင်းခင်း



ဆင်နှင့်လူညွှေ့



မြင်းနှင့်လူညွှေ့



ရွှေလှည့်းယဉ်များ



ဘုရားနှစ်ဆင့် ရွှေလှည့်း



အကျွေးအမွှေးဖြင့် ညည်း



ဆိုင်း



ချဉ်မန်းကွင်းစပ်



ငွေခရာနှင့် အောင်ရေဖြန်း



နားထွင်း



ဆံချ



လူဗျာန်ကပ်



ရေဝက်ချ